

---

‘လွှဲ’ = ‘ဝပ်’၊ ‘အေးလွှဲ’ = ‘အေးဝပ်’၊ ‘အေးစွဲ’

---

‘လွှဲ’ = ‘ဝပ်’၊ ‘အေးလွှဲ’ = ‘အေးဝပ်’၊ မူအေးမြို့ယ်ခေါ် မန္ဒါန္တတ်ရော့?

- မျှော်အဘိဝါန်အွာဟာလီဒေဂ် ဝေါဟာရ ‘လွှဲ’ ကျော် ‘ဝပ်’ ရှိ ညားထွေးလဝ်ဒုန်းနာမ်မဲ့တဲ့ ကိုလဝ်အဓိပ္ပါယ် ‘a weapon’ ရ။ ‘လွှဲကလော်’ ရှိ ညားကိုလဝ်အဓိပ္ပါယ် the influence of demons တဲ့၊ ‘ဝပ်တဲ့’ ရှိပွဲနှင့် ညားကိုလဝ်အဓိပ္ပါယ် a weapon, a tool, an implement ရ။ ‘ပွာအေးဝပ်’ ရှိ ညားကေးလဝ်တုပ်သွာ်ကို ‘ပွာအေးဝပ်ကလော်’ like one possessed, like one in demon grips ရ။ ဝေါဟာရ ‘ကလော်’ ရှိ တိုပ်ထော်ကျော်ပွံ့ဖွံ့က်တဲ့ ဟိုချုံတဲ့ ‘ပွာအေးဝပ်’ သွေးမှုးလဝ် ရှုံးအဓိပ္ပါယ် ‘ပွာအေးဝပ်ကလော်’ ဟောင် ညားသို့က်ကေးရ။
- မျှော်အဘိဝါန်မန် –အောက်လိုက်–ဗွာ အွာဟာသုဝေလုပ်ချုံ့လဝ်ရှိ ဝေါဟာရ ‘လွှဲ’ ရှိ ထွေးလဝ်ပွံ့မဲ့ ဒေက်ခွံ့ပွဲဝေါဟာရ ‘ဝပ်တဲ့’ ရှိ ညားကိုလဝ်အဓိပ္ပါယ် ‘a weapon’ ကိုရ။
- မျှော်အဘိဝါန်မန်ဗွာအွာထောနသိုင်ရှိ ကုဝေါဟာရ ‘လွှဲ’ ရှိ ညားထွေးလဝ်ဒုန်းပို့ပို့နာမဝိယေသန နမဲ့တဲ့ ကိုလဝ်အဓိပ္ပါယ်ဗွာအွာထောနသိုင်ရှိ ‘ကိုင်ဆောင်သော’၊ ‘သုံးဆောင်သော’ ရှာ၊ ‘ခုံလွှဲ’ = သုံးရော။ ‘လွှဲပ်လက်နက်’ = ကိုင်ဆောင်သောလက်နက်။ ‘လွှဲပ်ကလော်’ = တစ္ဆေးတန်ခိုးအာဏာ။ သ်တံ့ညားကိုလဝ်အဓိပ္ပါယ်ရ။ ဝေါဟာရ ‘ဝပ်’ ရှိပွဲနှင့် အွာထောနသိုင်ကိုလဝ်အဓိပ္ပါယ် ‘လက်နက်ကရိယာ’ ပွဲနှင့်ရှိပွဲ။

အတိုင်ပို့က်အွာဟာလီဒေ ပို့က်အွာထောနသိုင်တအ်ရှုံးမှုး ကုဝေါဟာရဂါမို့င် ‘လွှဲ’၊ ‘ဝပ်’၊ ‘လွှဲပ်တဲ့’၊ ‘ဝပ်တဲ့’ တအ်ရှိ ဒုန်းအဓိပ္ပါယ် ‘လွှဲဟ်’ (weapon) ရောင် စွောန်ထွေးတူ့ ဒုံ့မျို့င်တဲ့၊ ဗွဲအဓိပ္ပါယ် ‘အပေါတ်ကြိယာတွဲဟ်သွာ်’ မရပ်သွေးလဝ်သွေးတဲ့ မဟုတ်သောင်ကိုလွှဲဟ်’ ရှိ လေဝ် စွောန်ထွေးတူ့ ဒုံ့မျို့င်ပွဲမအောန်ကိုရှိပွဲ။ လွှဲတဲ့ရုံ့ပွဲက်အဓိပ္ပါယ် နူးမျှေးလိုက်အဘိဝါန်ရွံ့တဲ့ ကုဝေါဟာရမန် ‘လွှဲ’ ကျော် ‘ဝပ်’ ရှိ တုပ်သွာ်ဒုံ့မျို့ဝေါဟာ မွဲအဓိပ္ပါယ်ရဟာ ဟွံ့ခြုံဟာ? အဓိပ္ပါယ်ရော့ မူမန့်ဥုံ့စွဲတဲ့ကျော်ရော့? ထောက်ကိုပို့အေးပို့က်တမ်းရွှေ့ရှိဟ်သွေးရောင်။ ဆိုရှုံ့တမ်းရှိဟ်သွေးတဲ့မှုး ဗွဲသွာ့ပို့ရွံ့တဲ့တဲ့မှုး ကေတ်အဓိပ္ပါယ်ရော့မှုးနှင့်ရောင်။

ပွဲခေတ်ပို့လွှဲဟ်ကာအ်ရှိ အွာလိုက်မန်ပို့ကိုမျို့င်ကို သိုက်ညားတွေ့ကျွော်စွော်သွေးတော်အို့တ်သို့ရှိ အဓိပ္ပါယ် ပတ်ဗွာမှုး ‘ဒဏ်ရာရသည်’ ရှိ ဟိုချုံ့စကားတူ့ ဒုံ့မျို့င်ကုဝေါဟာရမန် ‘အေးဝပ်’ အို့တ်ရှာမှု့ရှိပွဲ။ ဗွဲစွဲတဲ့တဲ့ ဝေါဟာရမန်မှုး ‘အေးဝပ်’ ရှိ အဓိပ္ပါယ်ဗွာအွာထောနသိုင်ရှိ ‘ဒဏ်ရာရသည်’ ဟွံ့သောင်ရောင်။ အွာတအ်ရပ်စ်စ ကာတဲ့ဒုံ့မျို့င်ဝေါဟာရမန်ကာအ် ဗွဲတဲ့ရုံ့မျို့င်ဒုံ့မျို့င်အဓိပ္ပါယ်ရောင်။ ပွဲမပွဲပို့တက်ကြုံ့ပို့တဲ့ လိုက် သုတေသနတဲ့မသွာ်ကွဲမသွာ်နော် (မူလလိုက်ကျော်စွော်အစွော်)ရှိ နက်အွာမစွဲတဲ့အို့လိုက်တအ်ရှိ ကုဝေါဟာရ ‘အေးဝပ်’ ရှိ ပံ့က်ထွေးလဝ်အဓိပ္ပါယ် ‘အေးဘဲ’ ‘အေးလွှဲ’ သ်တံ့ပံ့က်လဝ်အဓိပ္ပါယ် ဆောတ်

မှာ့ခွင့်ပွန်ရောင်။ ‘ဒေါ်’ မူးကု အဓိပ္ပါယ်ဟုံးသောင်ကျေးကွင်ရာ၊ ‘ဘဲ’ မူးကု အဓိပ္ပါယ်နာနာသ် ၌ အာမာန်ရာ။

### ဗွဲစွဲတိဇ်လာန်တုန်

- (၁) ‘လွပ်’ = ‘ဝပ်’ တုပ်သွဟ်ခြုံစွဲဝေါဟာ မဲ့အဓိပ္ပါယ်ရာ။
- (၂) ဝေါဟာရ ‘လွပ်’/‘ဝပ်’ ဂုဏ်ဆုံးပိုင်တိတ်ကြုင်နှုက်ဝေါဟာရ ‘ရပ်’ ရ။ မဲ့ယဉ်သွေ့မူး ‘ရပ်’ ဂုဏ်ဆုံးပိုင်ကြိယာမဲ့တဲ့ ‘လွပ်’/‘ဝပ်’ ဂုဏ်ဆုံးပိုင်နာမ်စွဲ ဒဒက်တကိုပိုင်ကြိယာ ‘ရပ်’ ဂုဏ်ရ။ ဟို မဲ့နဲ့တုန်၊ ပိုင်ကြိယာ ‘ရပ်’ ဂုဏ်ပြုင်ဗုဏ်ပိုင်နာမ်မူး ဒွဲအခ်င်(ရ)ဂုဏ်ပြုင်လျှော့ခြုံအာအခ်င် (လ)တဲ့ ကွက်စုတ်ကွက်(၀)ပွန်တဲ့ နှုက္လင် ‘လွပ်’ စုံရာ၊ ‘လွပ်’ ဂုဏ်ပြုင် လဆောင်မအ ခ်င်မခွင်ကတမူး(လ)ဂုဏ်ပြုင်ထော်ကြွော်ဟွာကေတ်တဲ့ ဆ ‘ဝပ်’ သွေးလေဝ် ညားတမ္မာချုပ်တ အိုတ်ကိုရ။ မူးဟိုတ်အခ်င်(ရ)ဂုဏ် ဂဲ့ပြုင်ဗုဏ်အာအခ်င်(လ)ရောရ ယဝ်သွာန်မူး၊ အခ်င်(ရ)ကွက်(၀)မူး ‘မဲ့’ ဂုဏ်ပဲလိက်မန်ပို ဟိုတ်အခိုက်ချုပ်ဟွာတဲ့ ဒွဲအခ်င်(ရ)ဂုဏ်မူးပြုင်ထော်ကြွော်အ ခ်င်(လ)ရောင် ဂပ်ဂိုင်ညာတ်ကေတ်ရ။ လူစုံ ဒိုနဲ့ပြုင်လျှော့အခ်င်တွေ့ရောင် ဂပ်ဂိုင်သွေ့ရ။
- (၃) ‘ဒေါ်ဝပ်’ = ‘ဒေါ်လွပ်’ ဂုဏ်အဓိပ္ပါယ်သွေ့မဲ့စွဲတိဇ်ရှုံး၊ ‘ဒေါ်ခွင့်ရပ်အာ’၊ မဲ့အဓိပ္ပါယ်ဗွဲ၊ ‘အဖမ်းခံရသည်’ မန္ဒါနရောင်။ အဓိပ္ပါယ် ‘ဒေါ်လွပ်’ လေဝ်ဟွာသေင်၊ အဓိပ္ပါယ်ဗွဲ၊ ‘ဒက်ရာရသည်’ လေဝ်ဟွာသေင်ရ။ ‘လွပ်ကလော်’ မူးဂုဏ် ဂုံအဓိပ္ပါယ် ‘ပွကလော်မရပ်’၊ ‘ဒန်ကလော်မရပ်’ ရ။ ကလော်ရပ်မူးဟိုပဲမဲ့မူးရှုံး၊ အံ့ရပ်နက်ကြီးကဲခိုအနုသွေ့ရော့ရာ၊ ကလော်ဂုံတာပုင်ခွဲ့မှုပဲရှုံးရှုံးကိုရေးရ။
- (၄) ‘လွပ်တဲ့’ = ‘ဝပ်တဲ့’ မူးဂုဏ် ဂုံအဓိပ္ပါယ်ယော်ယူယျ ‘အပေါတ်ဝတ္ထုမရပ်သွာလေဝ်သွေ့အဲတဲ့’ ရ။ ‘အပေါတ်ဝတ္ထုသွေ့အဲတဲ့’ မူးဂုဏ် ‘လွပ်လက်နက်’ လေဝ်ဗုဏ်မာန်၊ ‘အပေါတ်ဝတ္ထု ဟွာသေင်ကိုလွှာဟိုလက်နက်’ လေဝ် နှုမာန်အိုတ်ရာ၊ တန်တကိုအပေါတ်ဝတ္ထုသွေ့လို့မဲ့ ဇက္ခမရပ်သွ လေဝ်သွေ့အဲတဲ့ရှုံးရ။
- (၅) မဲ့အဓိပ္ပါယ် ‘ဒေါ်’ မူးကု အံ့ရပ်ဘဲအတက်အစုင် ဘဲလွှာဟ်တအဲရှုံး၊ ‘ဒေါ်ခွံ့’ သာ်ဂုံအွာကိုမန်ပို တမ္မာမချုပ်တဲ့ ဂုံညာတ်ကေတ်ဗွဲမရှိင်ရ။ ‘ဒေါ်ခွံ့’ ဂုဏ်အဓိပ္ပါယ်ဗွဲတိဇ်ရှုံး၊ ‘ဒက်ရာရသည်’ ဟိုမာန်ရှုံး၊ မဲ့အဓိပ္ပါယ်ဗွဲ၊ ‘ဒက်ရာ’/‘ဒက်ချက်’ ဂုဏ်ပဲ့ဘာသာမန်ပို ညားတမ္မာဟိုချုပ်စကာ တ ‘ခွံ့’၊ ‘သရာ’၊ ‘ခွံ့သရာ’၊ မြေသ်ဂုံရပ်။ ‘ခွံ့’ ဂုဏ် ဒေါ်တိတ်ဗုဏ်ရမ်သေင် ‘ရှုံ့’ ရ။ ဒိုသရဂိ က္ကာန်ခွံ့မူးမူး ညားကော်ခစ် ‘ခွံ့မူး’ တဲ့ ဂိုက္ကာန်ခွံ့အားမူးမူး ကော်ခစ် ‘ခွံ့အား’ မာန်ရှုံးရ။

ဒွဲရပ်စပ်စကာလေဝ်ဝေါဟာရ ‘လွပ်’ နှုပဲလိက်သွာပတ်ဓမ္မသာတ် မန်မူလလိက်မန်ပြုံ့အံ့အွား အွာ ပါန်လှမွှာတ်လေဝ် လိုဟ်မရန်က်ကို(၇) ပဲ့မှုက်လိက် MDT VII-32/33 ဂုဏ်ပြုင်တွေးကိုမဲ့ သွေ့ဂုံရှုံးရ။ ဝေါဟာရပါမြို့မပြုက်နှုံးတို့တဲ့ အဲနဲ့တို့တ်လေဝ်ရှုံးရ။

- လွှာပဲမူး(၄)သ် ဓမ္မသာတ်သဟိုတုန်၊ ဟိုတ်ပြုင်မရပ်ဂုံးမဲ့၊ ဟိုတ်မန္ဒါသွေ့ချိုက်စွဲမရပ်ဂုံးမဲ့၊ ဟိုတ်မန္ဒါသွေ့အွေ့မရပ်ဂုံးမဲ့၊ ဟိုတ်ကမွှာတ်မရပ်ဂုံးမဲ့၊ စွဲလွှာပဲမူး(၄)သ်ရှုံးရ။

- ယြွေးမဲ့ ကမ္မတ်ဂုဏ်တဲ့အားရပ်လဝ် နှီဟ်လွှာပို့ ယဲချို့တ်အာမ္မား ဒုဟ်ဂုံးဟဲ့ရဲ့၊ သို့ယဲရပ်တာ ချို့တ်အာခုံးဟဲ့မဲ့။

ဤလွှာတ်တသတ်လိုက်စွဲတဲ့ ကုဝါဘာရ 'ရပ်' စွဲ မနှုပိုဒ်ကြိုယာမွဲတဲ့ ဝါဘာရ 'လွှာ' စွဲ မနှုပိုဒ် နာမ်မွဲရောင်မ္မားဂုံးကို၊ မဲ့နဲ့တုန် ကုပိုဒ်ကြိုယာ 'ရပ်' စွဲရုံး ပြင်ဗုဏ်ကျော်ပို့နာမ်မ္မား ဒုံးအာ 'လွှာ' ရောင်မ္မားဂုံးကို ပြာကတ်တွေ့ဗုဏ်မလောန်ရဲ့၊ ဝါဘာရ 'လွှာ' စွဲအဲကျော်မွဲအိမ်ရုံး ရုံးအိမ်ပို့ယ် 'ပွဲမရပ်' ရဲ့ 'လွှာ' (ပွဲမရပ်) နံပန်သာ့၊ ဟိုတ်နှုပ်တဲ့မရပ်မ္မားဂုံး ယြွေးမဲ့ ကြော်ကော်လဝ်ပြုဗုဏ်မွဲဆွဲတ်တဲ့ ကလင်လောက်ဗုံးတွေ့ပြုဗုဏ်ဟံမာန်မ္မား ကုည်းမရော်လဝ်ပြုဗုဏ်ရုံး သို့င်တွောအိရပ်မာန် သွေ့ခုံးအာရုံးရဲ့ 'လွှာ' (ပွဲမရပ်) ပို့သာ့မသွောဟ်တအိရုံး အိမ်ပို့ယ်ရော့ ပြာကတ်မံက်ကွားတွေ့ဗုဏ်သာမြော်တဲ့ရဲ့ 'မို့ဟ်လွှာ' မူးဂုံး 'မို့ဟ်မူးခွင်ရပ်လဝ်' စွဲအိမ်ပို့ယ်ရုံး၊ တုပ်ကုံးအိမ်ပို့ယ်ဗုဏ်မ္မားရဲ့ 'တရားခံ' ဟိုဂုံးမာန်ရဲ့၊ ဝါဘာရမန် 'ရပ်' ကော် 'လွှာ' စွဲအဲကျော်မွဲအိမ်ပို့ယ်အောင်လိုက် arrest ရှုရဲ့။ ဒုံးကြိုယာ(verb) ဒုံးနာမ်(noun) ဆွဲ့ညီ ဗွဲ့သွေ့မတွေ့အာရုံး။

ဝါဘာရ 'လွှာ' ကော် 'ဝပ်' ကအော် ဒုံးမတုပ်သွော်ခြုံဝါဘာ နှုမွဲအိမ်ပို့ယ်ရောင်မ္မားဂုံး တွောဟ်နံ့ဗုံး ထွေးပြာကတ်ကုံးလော့လော့ ဗွဲ့သမြော်မာန် နှုက်လိုက်အုပ်မျိုး၍ "ဤနဲ့လိုက်မန်ဖြော်တွေ့ဗုံး ကော်ကျော်အလက်ဗန်ကြိုင်" တွောန်အွာဝေဒညာကျော်ပြော်ပွဲတ်လဝ်ရုံး အဲက်ကျော်တွော်တွော်ကုံးရဲ့။

ပွဲမှုက်လိုက်(၃၈)ရှု ချို့အောင်လဝ်ကျော်သာ့အိရုံး။

ကုဇော်ပြု၊ ဗတ်ရှုံးပြု၊ ကော်ရွှေ့ဝှက်လဝ်။  
ဗတ်နဲ့ခြုံထံး၊ ကော်တက်လဝ်လှုံးက်၊ ဂုံးပြုံးက်နှင်တာ။  
ဗတ်နှုပ်လွှာပို့၊ စုတ်လဝ်ပွဲကွပ်၊ ဂုံးရပ်နှင်တာ။  
နှုမိုတ်သမ္မား၊ နှင်တာရောဂုံး၊ ဆာန်တဲ့စွဲလဝ်။

ဤနှုန်းကျော်လွှာ၌ ပွဲမှုက်လိုက်(၁၆၇)ရှုပွဲနှု စွဲ့ချို့ကော်သာ့အိပွဲန်ရဲ့။

ယွဲမိုတ်ပြု၊ ဗတ်နဲ့ခြုံပြု၊ ကော်ရွှေ့ဝှက်လဝ်။  
ဗတ်နဲ့ခြုံထံး၊ တက်လဝ်လှုံးက်၊ ဂုံးသံးက်နှင်တာ။  
ဗတ်နှုန်းချို့ဝှက်ပို့၊ စုတ်လဝ်ပွဲကွပ်၊ ဂုံးရပ်နှင်တာ။  
နှုမိုတ်သမ္မား၊ နှင်တာရောဂုံး၊ ဆာန်တဲ့စွဲလဝ်။

ကျော်တွော်လဝ်ပွဲလွှာ၌ ပွဲအိမ်ပို့ယ်ကို ဗွဲဝါဘာရကို တုပ်သွော်နှုမွဲကျော်ဟောင်ရဲ့၊ ကျော်လွှာပို့ယ်ကို ပို့ချို့မအခ်င်းအာဝါနဲ့ ဟိုမာန်ရဲ့၊ ဗွဲတွော်မ္မား 'ဖြင်လွှာ' ကို 'သွော်ဝပ်' သာ်စွဲနဲ့မချို့အခ်င်းတွော်တွော်အာရုံး၊ 'ဖြင်' = 'သွော်'၊ 'ဖြိုင်' = 'သွော်'၊ 'ဖြိုံး' = 'သွော်'၊ 'ဖြုင်' = 'သွော်'၊ မြော်စွဲနဲ့မအခ်င်းတွော်တွော်အာရုံး၊ 'ဖြင်လွှာ' (ဖြင် + လွှာ) = 'သွော်ဝပ်' (သွော် + ဝပ်)

+ ၀ပါ)၊ ဟိတ်ရှု ‘လွှဲ’ = ‘ဝါ’ တုပ်သွာ်ဖွဲ့ဝေါဟာ မြဲအဓိပ္ပာယ်ဟောရှု ပူးဝေါဟာရှု ‘လွှဲ’ ဂု အစ်မဒ်ကျက်မှုး(လ)ဂု ဂိုင်ပလှုံထော်ကျော်တဲ့ ချို့တဲ့ ‘ဝါ’ လော်ရွှေ့ကိုမှုးဂု ပြာကတ် တွေ့ဗွဲမလောန်သန်ဟောင်။ ‘ဖြင့်လွှဲ’/‘ဖြင့်ဝါ’/‘သွင့်လွှဲ’/‘သွင့်ဝါ’ မှုးဂု ရွှေ့အဓိပ္ပာယ် ‘ဖြင့်/သွင့်မ ရပ်သွာ်သွေ့ဆုံးတဲ့’ မခြုံရ။

ပွဲ့ဗို့ပသက်မသုန်သို့ (မင်းပြောက်တန်ဆာင်းပါး)ဂု ‘သွင့်လွှဲ’/‘သွင့်ဝါ’ လုပ်လွှေ့မွဲကိုရှု။ ‘သွင့်လွှဲ’/‘သွင့်ဝါ’ မှုးဂု ရွှေ့အဓိပ္ပာယ်မတဲ့ ပူးလက်သုံးတော်သန်လျက်’ ဟိုမာန်ရှု။ ‘သွင့်လွှဲ/ဝါ’ ဂု လဆောင်ရွှေ့ဆိုကောတ် ‘သွင့်ရတဲ့’ ‘သွင့်လွှဲ’ နံကိုရှု။ ရွှေ့ညာတ်တသ်ရှုတဲ့ ဝေါဟာရှု ‘လွှဲ/ဝါ’ ဂု တုပ်သွာ်ကို ‘လွှဲ’ ရ သို့ရွှော်အဓိပ္ပာယ်ဟွဲ့ထောက်။ ဝေါဟာရှုမန်ပိုသို့ ‘သွင့်လွှဲ/ဝါ’ ‘သွင့်ရတဲ့’ ‘သွင့်လွှဲ’ မှုးရွှေ့တအို့ရှု သွင့်ရွှေ့သို့ဖုံးဖို့တွေ့ပဲရှု။ ဆက် ‘လွှဲ/ဝါ’ ‘ရတဲ့’ ‘လွှဲ’ မတွေ့ကဲ့ပို့ဝို့သေသနကြို့င် မပံ့မွှုပ်လပ်တအို့ရှု ဟိုတဲ့အဓိပ္ပာယ်ဟွဲ့တွေ့ပဲရှု။ ‘သွင့်လွှဲ/ဝါ’ ‘သွင့်ရတဲ့’ ‘သွင့်လွှဲ’ မှုးရွှေ့တအို့ရှုလောင် မြဲကိုမွဲ ရှုသာချုံတွေ့ပဲတွေ့ဟုအာညး သွေ့အို့တွေ့ရှု။ ‘သွင့်လွှဲ/ဝါ’ မှုးရှု ‘သွင့်မန္တသွေ့ဆုံးတဲ့’ သို့က်ကဲ့ရှု။ ‘သွင့်ရတဲ့’ မှုးရှု ‘သွင့်မကျောန်စီ စောန်လပ်နက်ရတဲ့’ မဖွံ့ဖြို့ထပ်မြှုပ်စီမံပျော်ပွင့်လမျို့ မရွှေ့ဆောင်ဒ်သွေ့ကြား’ သို့က်ကဲ့ရှု။ သို့ရွှေ့သာအဓိပ္ပာယ်ချုံ မန္တတွေ့ဟု အို့တွေ့ရှု။ ဒွဲ့ညးတမ္မာချို့စကာလပ် ‘သွင့်လွှဲ’/‘သွင့်ဝါ’ ဂု အဲ့မှို့တဲ့ထွေးကာမွဲ့သွေ့ရွှေ့ရွှေ့ရှု။

- “ယွံတွေး၊ သွှေ့ရွှေ့ပါ၊ ဒွဲပ်ထပ်၊ ကျို့ငြွှောင်သို့ အဲ့မှို့က်သို့က်ရွှေ့ရှု” (ဗောဓိသတ်ကဲး၊ “မူမပသို့က်ရွှေ့သွေ့ရွှေ့ရှု” သို့င်သွာန်။ “ကလော်မှုးရှု နတဲ့ညးမရပ်သွင့်မဲ့ကောက်ရှု တော်ဖောက်သန်ရှု။ ဟိုတ်ရှုရ အဲ့မှို့က်သို့က်ကောတ်သွင့်ရောင်အား -----” (၅၅၀၊ ၉-၃၉၈၊ ၂၂-၄၅၂၂၊ အဇွေား။)
- “--၊ ဖျော်မြို့ဟ်ရှု အဲဝင်ထော်ဟွဲ့မာန်ရှု” သို့င်(ပေါရိသာဒ်)ကဲး၊ “နှုရသို့ရှုမှုး မရှာတ်လွှဲ မံ့ပွဲချုံင်ရွှေ့ရှု။ မရှာတ်တိတ်အာန္တရေးရွှေ့ရှု” သေကာပတိကဲး၊ “နှုရသို့ရှု အဲသွာရှု၊ သွင့်ဝါအဲ ကိုအဲညီ။ နဖျော်မွဲ ထွေ့မွဲကိုညီ။ ရသာကပြောဝ်အို့ကိုအဲညီ” သို့င်ကဲ့တဲ့၊ -----” (၅၅၀၊ ၇-၂၃၃၊ ၉-၃၆၁။ အဇွေား။)

ဒွဲ့စကာလပ်ဝေါဟာရှု ‘လွှဲ/ဝါ’ ‘လွှဲတဲ့/ဝါတဲ့’ ဂု အဲထပ်မြို့တဲ့ထွေးကိုမွဲ့သွေ့ရွှေ့ရွှေ့ရှု။

- အွာသွှေ့ရွှေ့မြို့က်ချုံတဲ့ ဝါတဲ့အွာ သွှေ့လွှဲပို့ရှုကို တွဲမှုပ်ဖြင့်မွဲ့ရွှေ့ရှုကို ဒေကာဟ်မွဲ့ကိုကံ့ မျှော်လပ်ဒေရိပသံရှုကို ပလော်ခြုံထပ်ရှုကို မွှေ့ကိုင့်ရှုကို ဝါတဲ့အွာသို့ဖုံးဖို့တွေ့ရှု အွာနိုင် ကိုတဲ့။ (၅၅၀၊ ၇-၅၂၂၊ ၈-၂၀၅၊ အဇွေား။) ပူးမူးသွား၊ ထိုအခါ ဇော်ပါလလှဲလင်အား ဒီသာပါမောက္ခဆရာသည် အလွန်နှစ်သက်သည်ဖြစ်၍ မိမိဗျာဖြစ်သော သန်လျက်ရတနာ ကိုလည်းကောင်း၊ စပ်၍လုပ်အပ်သော ဆိုတဲ့ချို့လေးကိုလည်းကောင်း၊ အစပ်နှင့်ယျဉ်သော တောင့်ကိုလည်းကောင်း၊ မိမိ၏ချုပ်တန်ဆာကိုလည်းကောင်း၊ သင်တိုင်းကိုလည်းကောင်း၊

သင်းကျုပ်ကိုလည်းကောင်းပေး၍ ——။ (၅၅၀။ ပၢ—၃၇။ ဉာဏ်ကန်။) ပူ့မူအောင်လိက်/ His master was so delighted with him that he gave him a precious sword that belonged to him, and a bow of ram's-horn and a quiver, both of them deftly joined together, and his own coat of mail and a diadem, ----. (The Jataka: Vol. V & VI: Book XVII: p-66)

- “ယွံမှုးတဲ့ ကေတိပါလရု ကြင်ထွေးကွတ်တူလူလျှော်မှုးတဲ့ တူလွှာပိတဲ့ ဉော်လောင် ဆုံးဟွံ ကေတ်နင်သွံ၊ ယဝ်ရအော်ရော်တူပို့မှုး လွှေ့ကိုညီ။” (၅၅၀။ ၆—၅၂၂။ ၈—၃၀၇။ အစွဲ့။) ပူ့မူ ဗျာ/ “ကေတိပါလလုလင်သည် လေးအတတ်ကိုပြခြင်းနှာ လာ၏။ လေးကိုမယူဘဲ လာ သည်၏အဖြစ်ကြောင့် ငါတို့လက်မှလေးကို ယူလိုသည်ဖြစ်လတ္တာ၊ ထိုကေတိပါလအား မပေး ကြကုန်လင့်” ဟု ကတိကဝတ်ပြုကြကုန်၏။ (၅၅၀။ ပၢ—၃၇။ ဉာဏ်ကန်။) ပူ့မူအောင် လိက်/ The archers thought, “Jotipala, they say, has come to give us a specimen of his skill, but from his coming without a bow he will evidently want to receive one at our hands,” but they all agreed they would not give him one. (The Jataka: Vol. V & VI: Book XVII: p-67)

ပုံလွှတ်ရင်ပို့ကလာန်ဂမ္ဗိုင် ဖွဲ့စွာအံ့ထာအိုက်တဲ့ ‘ဝပ်တဲ့’ ကို ‘လွပ်တဲ့’ ဉားန်ရစကာလဝ်ရှု စွဲညာတ် ကေတ်တဲ့ ဒု၍ ‘လွပ်’ ကို ‘ဝပ်’ တုပ်သွေ့နှဲပေါ်ပေါ်ဟာ မွဲအဓိပ္ပာယ်ရောင်မှုးရှု ပြာကတ်တရ။ ပေါ်ဟာရ ‘လွပ်တဲ့’/ ‘ဝပ်တဲ့’ မှုးရှု စွဲအဓိပ္ပာယ် ‘အပေါတ်မရပ်စွဲလပ်ပွဲတဲ့လွှေ့နှုန်း’ ‘အပေါတ်သူ့အံ့တဲ့’ ရ။ ပျော်ဝပ်တဲ့အွာဂမ္ဗိုင်ရှု မဲ့ကိုသွေ့ကိုကံတူတော်အံ့ရှု နှု ‘လွဟ်’ ဂမ္ဗိုင်တဲ့၊ အပေါတ်မဲ့ကိုမဲ့ကိုင် တော်အံ့ ဟွံသောင်ကိုလွဟ်ရ။ ဟိုတို့ရ ‘လွပ်တဲ့’ ‘ဝပ်တဲ့’ မှုးရှု နှုဆ ‘လွဟ်လက်နက်’ ဟောင်ရ သိုံးကိုနိုင်ကိုတို့တဲ့ဟိုဟွံတို့ရောင်။ အပေါတ်လွဟ်လောင်နှုမာန် အပေါတ်ဟွံသောင်ကိုလွဟ်လောင် နှုမာန်ရ။

ခုံသွေ့ကိုရွှေ့သွင်ရှု ‘ခုံသွေ့’၊ ခုံသွေ့ကိုရွှေ့ရပ်ရှု ‘ခုံလွပ်/ခုံဝပ်’ သိုံးညားတမ္ဗာချုပ်အိုတ်ရ။ ဒွဲစကာလဝ်ပေါ်ဟာရ ‘ခုံလွပ်’ ရှု အဲဖို့တွေးကိုညီညာရ။

- ခမီကောန်ညားချောင်သာရရှုရှု နှုပတ္တုမန္ဒြုမမျှော်မမျှော်ရမောင်တကိုဝတ်ပို့ပတ် ပူ့ဝတ်အွာဥပ္ပါနဲ့ ကို၊ ခုံသွေ့ချော်လွှာပို့ကို၊ ဥပေါသထဝတ်ကို၊ ဝတ်သွေ့စရှင်ကို၊ နိစွာကာလ မှဲတ်ဟွံပို့တ်ရ။ (၅၅၀။ ၆—၁၂၄။ ၁—၃၇၄။ အစွဲ့။) ပူ့မူဗျာ/ ထိုရဟန်းသည် သာဝတ္ထိပြည့်စွဲနေသော အ မျိုးသားဖြစ်၍ သာသနာတော်၌ ဝမ်းရေးကိုမင့်ဘဲ ရဟန်းပြုပြီးသည်ရှိသော် ဝတ်နှင့်ပြည့်စွဲသည်ဖြစ်သတတ်။ ဆရာဥပဇ္ဈာယ်တို့အား ပြုရာသောဝတ်ကိုင်း၊ သောက်ရော၊ သုံးဆောင် ရေတည်ထားခြင်း၊ ဥပေါသအိမ်၌ ပြုရာသောဝတ်၊ ရရှုးအိမ်အစရှိသည်တို့၌ ပြုရာသောဝတ် ကိုင်း၊ ကောင်းစွာပြု၏။ (၅၅၀။ ၁—၅၃၂။ ဉာဏ်ကန်။) ပူ့မူအောင်လိက်/ – a good brahmin ---- gave his heart to the Truth, and, joining the Brotherhood, became constant in all duties. Blameless in his attendance on teachers; scrupulous in the matter of foods and drinks; zealous in the performance of the duties of the chapter-house, bath-house, and so forth; ----. (The Jataka: Vol. I & II: Book I: p-273)

- ခမီအရှင်ရှု တံ့ဗျားပြုနိဘာရှုတဲ့ တုက်ခုံသွင်ချို့လွှဲပါတဲ့ ရံ့ငါးမို့ဟံ့ဖို့ပါတဲ့ ကေတ်မိန် ရှောတ်စံ့ငါးမှုတဲ့ ဒစ်းပို့ရှု (၅၅၀။ ၉-၃၁၂။ ၃-၁၆၁/၁၆၂။ အစွဲ့။) (ပုံမှု ဗျာ / ပွဲမြေးသည်လည်း ပရိဝဏ်ကို တံ့မြောက်လှည်း၍ ရေခပ်၍ ထိုသားအဘတို့၏ လာ မြင်းကိုမဖြင့်၍ မီးရှုးကိုင်လျက် ခရီးဦးကြို၍ လာလတ်ကုန်သော ထိုသားအဘကိုမြင့်၍ “အဘယ့်ကြောင့် ကြောမြင့်ကြကုန်သနည်း” ဟုမေး၏။ (၅၅၀။ ၃-၆၂၈။ ညောင်ကန်။) ပုံမှုအောင်လိုက် / The young Brother meanwhile swept out his hut, set water in the pots, and not seeing them coming, he took a torch and went to meet them. When he saw them coming, he asked what made them so late. (The Jataka: Vol. III & IV: Book IV: p-24)

ဒွဲ့စကာလ်စော်ရှု ‘လွှဲပ်’ နှုနဲ့လိုက်အပ် “ဇွန်လိုက်မန်ကြံ့ကြော်ဟု ကျော်ကဗျာအလက်ာမန် ကြံ့ပို့” ရှု အဲကံ့ကိုပို့တွေးကိုညိုညွှန်ရှု။ ပုံမှုက်လိုက်(၄၃)ရှု ညောင်လ်လိုက်သို့ကြံ့ရှု။

- “ဤပြု့တ်ဗုဒ္ဓ၊ အန္တာရြေးစပ်။ ဇက်ထုံ့င်ရွှောန်၊ လောန်တူဗျားလွှဲပ်။  
တော်သွိုင်းကိုတဲ့ ရာဟု့မရပ်။ လေပ်ဟဲလေပွဲး၊ နှုမရြေးစပ်။  
ရာဟု့ရုပ်နဲ့ ထဲ့ကြောင်သွီးသွာ်။ ရုပ်သွေးဟောနပ်၊ ဒွဲ့အောင်သွေးစို့တ်။  
သဟ်ကျွဲ့ပွဲ့ဗျား၊ ပေးသု့သာသု့တ်။ ဆအ်လအ်ကွဲ့ဘိုင်၊ ဒုပိုင်လျှေးပြု့တ်။  
ဖြေဟာန်ဒွဲ့စို့တ်၊ စို့တ်တူသွာန်။”

အမိပြု့ယ်ကဗျာ့ဗွဲ့ခမွန်တုန်၊ သွိုင်းကိုတဲ့ဒေးခွင့်ရပ်ကိုရာဟု့ရှု ဆမွဲချို့နဲ့ခဏဟောင်ရှု၊ အေးခြင်ရပ်ကိုရာဟု့ရှု သွိုင်းကိုတဲ့ကလောင်ဗျားနဲ့ရာဟု့ရှုမာန်ပွန်ရှု။ ဆေး ရာဟု့မတွဲးကျိုပို့ဖြေဟာန် ကွဲ့ရပ်ပြန်သက် တဲ့လ် ဤဟဒယယျို့နှုံးပြု့ဟ်အဲရှု တဲ့ယေးတွဲ့ပြု့တ်ရှိဟ်တဲ့လွှို့န် ခိုင်ဗိုန်တွေ့ဗွဲ့မလောန် နွော်ကိုဖြေဟ်ရှု။ ဝေဒနာဆာန်ပွဲ့ဗွဲ့စို့တ်အဲရွှေ့ရှု ဗျားအာဟု့အာဟု့မာန်သက်ဟောင် သွိုက်ဂေးရှု။ ‘ဗျားလွှဲပ်’ မူးရှု သွိုင်းကိုတဲ့ဗျားနဲ့အေးခြင်ရှုမရပ် သွိုက်ဂေးအမိပြု့ယ်ရှု။ ပုံမှုက်လိုက်(၄၈)ရှု ညောင်လ်လိုက်သို့ကြံ့ပို့ရှု။

- “အိန်လွှဲပ်လော်ပတ်၊ မတ်သွိုင်ယို့ရှု။ ဂတေက်ဗို့ပြု့၊ နှုသွော်ပြု့။  
ပုံလွှေးဟ်ထမိုင်၊ သွိုင်လာဝကာ။ လွှဲပ်ပန်ဗွဲ့ရှု၊ ကြို့နှုံးပြု့။  
ယာ့ဒွဲ့အော်ပယတ်၊ ဒု့အားတ်သွာ်။ လွှေးဟ်ပန်ဗြို့ကို၊ စို့နှုံးလွှေးတေား။”

အမိပြု့ယ်ကဗျာ့ဗွဲ့တုန်၊ သွိုင်ဗြို့ပန်တဲ့ သွိုင်အိန်မဲ့ သွိုင်ယို့မဲ့ သွိုင်ဗို့ပြု့မဲ့ သွိုင်လကိုဟ်အာလာဝကမွဲ့ရှု။ ပုံသွိုင်ဗို့ပန်တဲ့အိန်ရှု နှုံးတ်ကိုသွော်အေးအိန်ရှု။ ပုံသွိုင်အိန်ရှု လော်ပတ်(‘ဗွဲ့ပတ်’လော်ဂေး)၊ ပုံသွိုင်ယို့ရှု မတ်၊ ပုံသွိုင်ဗို့ပြု့ရှု လော်ကောက်၊ ပုံသွိုင်လကိုဟ်အာလာဝကရှု ထမိုင်ကွဲ့ပြု့ရှု။ အပေါ်တွေ့အေးအိန်သွော်တဲ့အိန်ရှု လွှေးဟ်လက်နက်ပန်သို့လော်ပို့အို့တ်ကိုရှု။ လွှေးဟ်ပန်သို့အိန်ရှု ခို့က်ပောင်တဲ့ကိုကြို့နှုံးအန်ဘု့အို့တ်ရှု။ ပြု့ညားမဲ့ ယာ့ရေးလွှေးဟ်တဲ့အိန်ရှု အဲဆက်ဗို့တ်ထွေးကာ့ဗွဲ့သွော်ဗွဲ့ပွန်ရှု။ ဝေးလွှဲပ်” မဲ့အဲ့ပွဲ့ပွန်ရှု အဲဆက်ဗို့တ်ထွေးကာ့ဗွဲ့သွော်ဗွဲ့ပွန်ရှု။

- “သိုင်ကို သို့အရင်အင်သူလျှော့ရှုနှင့်တဲ့ ရာဟုစောန်စိတ်တဲ့ ရပ်ဒလုပေါ်ပွန်ရောင်သွံ။ အဲပ သိုင်လျှော်စွာ် ရာင်ဆဲဒုံးင် ပဲဒေါဝိပိုန်ဟာန်ယသုပတ်ရ။ ယဝ်ရည်သွာ်ထဏာန်စိတ်ပဲကိုန ခုင်တဲ့ ရပ်ဒလုပေါ်အဲ ညံးရိုက်တုမေးဇွဲပိဘဲရာဟုရှုကိုရသွံ။ -----” (၅၅၀။ ၉-၄၀၆။ ၃-၄၉၁။ အစွဲ့။) ပဲမူး/ “ဤလသည် အာဂန္ဗကဖြစ်သော အည်စာကြေးဖြင့် ည် နှမ်း၍ အရောင်မရှိသည်ဖြစ်၏။ ငါအားလည်း ဤမင်း၏အခြားရှုံးသည် အည်စာကြေးဖြစ်၏။ ထိုင်သည် ရာဟုဖော်သောလကဲသို့ အရောင်မရှိသည်ဖြစ်ရာ၏။ ငါအား ထိုသို့ဖြစ် ခြင်းသည် မလျောက်ပတ်။ -----” (၅၅၀။ ၂-၂၀၉။ ပေါ်လှုပ်နည်။) ပဲမူးအောင်လိုက်/ At that moment Rahu was covering the moon's orb which was full and spreading over the sky. The moon's light vanished. -----. The king, observing the moon, thought, "That moon has lost its light, being marred by some trouble from outside; now my royal retinue is a trouble, and it is not meet that I should lose my light like the moon **seized by Rahu**. (The Jataka: Vol. III & IV: Book VII: p-222)

‘ဂိတုဒေးဇွဲပိရာဟု’ မူးရှု ‘ဂိတုဒေးဒ်ရိုက်ရာဟု’၊ ‘ရာဟုရိုက်ဂိတု’ သိုက်ဂီးရ။ ပဲမူးရှု ပြည့် သောလဝန်းကို ရာဟုဖော်၏။ ‘ရာဟုဖော်သောလကဲသို့ အရောင်မရှိသည်ဖြစ်ရာ၏’ သာ်စွာမချု။ လပ်ရ။ ပဲမူးအောင်လိုက်ကိုလော် “the moon seized by Rahu” မဂ်လပ်ကိုရ။ ရုံးကိုအဆက်အ စပ်လအာလိုက်စွာ်တဲ့ ဝေါဟာရ ‘လွပ်’ ရှု နှုပိုဒ်နာမ်မဲ့ ဒေဝက်တကိုပိုဒ်ကြိုယာ ‘ရပ်’ ရှုရာ မဲ့သွာ်ယ် သဒ္ဒါ ညားတွေ့ကြုံဝေါဟာရည်တဲ့ လှုံးကဲတားချု။ အန်လပ်ရောင်မူးရှု ပြာကတ်တရ။

ဒွဲ့စကာလပ်ဝေါဟာရ ‘အေးဝပ်’ ပဲမဲ့ဒွဲ့ပွန်ရှု အဲဖိုတ်ထွေးကိုမဲ့သွ်စွာ်စွာ်ကိုရ။ ညားမမှုလိုက်တာအဲ တွော်နှုံး တိအဆက်အစပ်လိုက်မာန် ပရောပရာသုတေသနတ်ကောတ်စွာ် ခန်မဆောင်စပ်ရှု အဲပုံကိုမဲ့ခမွန်ကွာရောင်။ ဗော ဓိသတ်နှုံးစိုင် မဲ့ဟာန်ကော်စိုင်ပြသမူးကော်ရှု သိုက်သွေးအဲပြုဝါစိုင်ကမ္မာင် ခုံးတွင်ရရောင်ကွာလွှဲမဲ့ရာ ပဲကွာ လွှုရှု ဂတ်သတ်စွာ်မဲ့နော်လောန် ကော်နော်တွေးအမွှေ့ ခုံးရှုပ်စိုင်လွှဲနှုံး၊ စိုင်ကမ္မာင်ဖောက်ခုံးတဲ့ ဟွံ ဂံး ပေါ်နော်ပဲလွှုရှုရာ။ ဗောဓိသတ်စိုင်ရှု ကော်နော်ထတ်စော်လောန်ရှုတဲ့ သိုက်ရပ်တော်တားထပ်ရှု။ ညား ကမ္မာင် ဟိုမြွှာအဲဆောင်အင်တရှုရော် ဟွံကော်စာရာ။

- ဗောဓိသတ် ကောန်စိုင်ပြသမူးရှု သို့ပြုဝါကမ္မာင် အာစိုပ်လွှဲတဲ့သွာ်ရာ၊ “ဂတ်ရှု ကာလစိုင် စွဲရှု ခုံးရပ်ဟာ၊ ကာလစိုင်တိုနှုံး ခုံးရပ်ရောင်” ညားဂီး၊ “နှုံးသာ်ရှု ဖွှေ့ဟံ့သွာ်ပဲတဲ့ မူးတဲ့တိုန်အာရာ၊ အဲမဲ့တိုန်ကြုံရ” ဗောဓိသတ်ဂီး၊ “ဂုံးရှု” ဂီးတဲ့ စွဲရောင်ခုံးလွှုရှုရာ၊ ဟံ့သွာ်ခုံးပဲတဲ့ စိုင်ကမ္မာင်တိုန်အာရာ၊ ဗောဓိသတ်မဲ့ လွှဲခုံးပြုရာ၊ နက် ငါးရှာင်ကတား မတုပ်တရုသကေပ်ဒမာတ်ပသွာ် သွော်လပ်ရှိုင်းဗောဓိသတ် သို့ငါးရှာင်စော်တဲ့ ကသီ ရှိုင်စော်ဟံ့သွာ်သက်ကဲတဲ့ ဖောက်ဂိုတ်ရှု ဗရှုဂိုတ်ရှု ပြုနှုံးအဲရှုတဲ့ စိုင်ကမ္မာင်မတွေ့သွာ် လွှုရှု ဖောက်တဲ့ပြော်အာအိုတ်ရာ၊ စိုင်ပြသမူးကော်မဲ့ ဖောက်တဲ့သိုက်ပြော်ကိုရာ၊ တွေ့သွာ် ကုဒ်းဝေါတားရောင်တဲ့ သို့က်တွေ့သွာ်တဲ့ ဟွံပြော်အော်အွေ့အွေ့သွော်လွှုရှုတဲ့-----” (၅၅၀။ ၉-၂၆၃။ ၃-၂၀။ အစွဲ့။) ပဲမူး/ ထို(ဘုရားလောင်း)ဆင်သည် တရာ့သောဆင်မည့် ပေါင်းသော်ခြင်းကိုပြု၍ ဗုံးနှုန်းကိုဖမ်းအံ့ဟု မိမိမယားကိုင်း အမိကိုင်းယူ၍ ဆင်အပေါင်း

သို့ချုံးကပ်၍ အဘကိဖူးမြင်၍ “ဘဝ် အကျိန်ပဲည် ဗုဇ္ဇန်ကိုဖမ်းအံ့” ဟုဆို၏။ ထိုအ ခါ အဘဆင်သည် “ချစ်သား၊ ဗုဇ္ဇန်ကို ဖမ်းအံ့သောငှာ မတတ်နိုင် မဖမ်းလေလင့်” ဟု မြစ်၏။ —— ခုပ်သိမ်းကုန်သောဆင်တို့နှင့် အတူတကွ ရေကန်၏အနီးသို့သွား၍ “ထိုဗုဇ္ဇန်သည် တက်သောကာလ၌ ဖမ်းသလော်၊ အစာစားသောကာလ၌ ဖမ်းသလော်” ဟုမေး၏။ တက်သောကာလ၌ ဖမ်းသည်ဟုကြား၍ “ထိုသို့တပြီးကား ဆင်တို့သည် ကုဋ္ဌရရေ ကန်သို့သက်၍ အလိုရှိတိုင်း အစာကိုယူပြီး၍ ရေးဦးစွာတက်ကြကုန်။ ငါသည်နောက်၌ နေရှစ်အံ့” ဟုဆို၏ ဆင်တို့သည် ဘုရားလောင်းဆင်ဆိုတိုင်း ပြကြကုန်၏။ ဗုဇ္ဇန်သည် နောက်မှတတ်သော ဘုရားလောင်းကို ညျပ်ဖြင့် ပန်းဘဲတို့၏သံချောင်းကို ညျပ်ဘိသကဲသို့၊ တက်မနှစ်ခုတို့ဖြင့် ခြော့မြောကိုင်၏။ ဆင်မသည် ဘုရားလောင်းကို မစွန်းမျဉ် အနီးမြှုပ်သာ လျှင်နေ၏။ (၅၅၀။ ၃—၄၄၉/၄၅၀။ ညောင်ကန်။) ပုံမှုအောင်လိုက်/ He (the Elephant, the Bodhisatta) chose another elephant for his mate, and he resolved to **catch** this Crab. So with his mate and his mother, he sought out the elephant herd, and finding his father, proposed to go and **catch** the Crab. “You will not be able to do that, my son,” said he. ----- So the young Elephant collected all the elephants beside the Crab Tarn, and led them close by the lake. “Does the Crab **catch** them when they go down, or while they are feeding, or when they come up again?” They replied, “When the beasts come up again.” “Well then,” said he, “do you all go down to the lake and eat whatever you see, and come up first; I will follow last behind you.” And so they did. Then the Crab, seeing the Bodhisatta coming up last, **caught** his feet tight in his claw, like a smith who **seizes** a lump of iron in a huge pair of tongs. The Bodhisatta’s mate did not leave him, but stood there close by him. (The Jataka: Vol.I & II: Book III: p-236)

‘ဒေဝပ်ကတာ’ မူးရှု ‘ဒေဒုင်ရပ်ကိုကတာ’ ‘ဂတာရပ်လုံ’ သိုက်ဂါးအဓိပ္ပါယ်ရ။ ရုံးကိုအဆက်အစပ် လအာလိက်စွဲတဲ့ ‘ဝပ်’ ဂုဏ်ပိုဒ်နာမ် ဒေက်တက်ပိုဒ်ကြိုယာ ‘ရပ်’ ဂုရာ၊ ဗျာဗျာဗျာဗျာ ညောက်တောင်းတွေတဲ့ မချုံးနောင်မူးရှု ပြောကတ်တရ။ ပုံမှုမှုဘုရား

- ပုစွန်လုံးသည် ဆင်မင်းကို လက်မဖြင့်ညျပ်၍ ဖမ်းထားသဖြင့် ဆင်မင်းသည် လွတ်အောင်မ ရှုန်းနိုင်ဘဲ နောက်ဆုံးတွင် ကြောက်ကြောက်လန်းလန်းနှင့် သည်းစွာအော်မြည်လိုက်ရာ အ ခြားဆင်များအားလုံး ထွက်ပြေးသွားကြသည်။ (အနှစ်ချုပ်ဇာတ်တော်ငါးရွားငါးဆယ်။ ၃၅၃။ နှလုံးလှစာတည်းအဖွဲ့။)

ဒွဲစကာလ်ဝေါဟာရ ‘ဒေဝပ်’ ပုံမွဲဒွဲသွာ်ပွန်ရှု အဲဖိုတ်ထွေးကိုပွန်ရ။

- သို့င်ကော်မူးအွာကြောကြောက်တဲ့ သို့င်သွာန်ပွန်ရာ၊ “ယွှေ့အွာ၊ ပွဲမွဲစွဲ အွာရုံးသွာန်က်သတ်ညိုဘာ”။ “အဲရုံးရတ္ထုညား၊ ပွဲမွဲစွဲ တွေညားဝေးဝေးပေါ်အာဆဲ့တဲ့သွားအွာအွာ၊ နှုဂ်ပို့ခိုက်ရုံးင် မင်းရာအွာပတ္တကာကိုအောင်တံ့သွားတွေ့မြှင့်တဲ့ တွေညားဂွဲ့ဗွဲ့အွာအွာ၊ ပွဲမွဲစွဲအာဆဲ့တဲ့ ပို့ခိုက်လောပ်သို့က်ရာအွာ” (၅၅၀။ ၈—၂၉၉။ ၃—၉၄၉/၉၅။ အဖွဲ့။) ပုံမှုမှု/ မင်းသည် ဤမည်သောအိမ်မှ

ပုဂ္ဂားကိုခေါ်စေကုန်ဟုဆို၍ ပုရောဟိတ်ဟောင်းကိုခေါ်စေ၍ “ဆရာ၊ ညွှန်ကနက္ခတ်အသို့ နည်း၊ သင်ကြည့်၏လော” ဟုမေး၏ “ရှင်မင်းကြီး၊ ကြည့်၏” ဟုဆို၏။ “တစုတရာသော ဘေးရန် ရှိသလော” ဟုမေး၏။ “ရှင်မင်းကြီး၊ ရှိ၏၊ ယနေ့ညွှန်လျင် မင်းကြီးတို့သည် ရန်သူလက်သို့ရောက်၍ ခဏခြင်းဖြင့်လျင် လွတ်၏” ဟုဆို၏။ (၅၅၀။ ၃-၅၄၈။ ဧည့်ကန်။) ဗုံးမူအောင်လိက်/ Said the king, “Go and fetch me the brahmin from such and such a house,” giving them directions. So they fetched the old chaplain, and the king proceeded to question him. “Did you take observations last night, master?” “Yes, my lord, I did.” “Was there any eclipse?” “Yes, my lord: last night you **fell into the hands of your enemies**, and in a moment you got free again.” (The Jataka: Vol.I & II: Book III: p-291)

‘အေဝပ်’ မူးဂုံ ‘အေဒ်ရပ်အာ’ ‘သကြာရပ်ဂုံဏာ’ ‘လုပ်အာသော်တဲသကြာ’ သိုက်ဂေးအဓိပ္ပါယ်ရာ။ ပဲကာလလွှဲဟ်ဏာအ် ကောန်ပွာန်မန်ပိုတအ် နှုပေါ်ဘတိုက် ပန်ပြောညးသွေ့အ်ကိုဒပ်ပွာန်သွတဲ ဟိုချိုတ ဒ္ဓံင်ဝေါဟာရ ‘အေဝပ်’ အိုတ်ရာ။ (ဥပမာ) “ကောန်သွေ့လွှုပို ချိုတ်ဝါတွ အေဝပ်ပိုတွ” သ်ဒံ့ဟိုချို။ တ္ဓံင်ဝေါဟာရ ‘အေဝပ်’ ဏာအ် ဗွေတ်ဒ္ဓံင်ဒွဲ ဗွေတ်ဒ္ဓံင်အဓိပ္ပါယ်ရောင်။ ဗွဲစွတ်တွန် ‘အေဝပ်’ ဂုံ ဗုံ သေင်ကိုအဓိပ္ပါယ်ဗွာ ‘ဒက်ရာရသည်’ ဂုံရာ။ ‘အေဝပ်ပိုတွ’ မူးဂုံ ဗွဲစွတ်ဇူကန္တ တိတ်နှုအာအဓိပ္ပါယ် ‘ကောန်သွေ့လွှုကုပိုတွ ဒပ်ပွာန်သွတဲအ် ရပ်ဂုံဏာဂျိုင်း’ တဲ နှုအာရွှေ့ချော်ရောင်။

အဓိပ္ပါယ်ဝေါဟာရဂုံ့၌ ‘လွပ်’/‘ဝပ်’၊ ‘လွပ်တဲ’/‘ဝပ်တဲ’၊ ‘အေလွပ်’/‘အေဝပ်’ တအ်ဂုံ အဲဟိုပျး ဗိုတ်ထွေးကိုလ် ဒွဲသာဓကဓံဗွဲမရှိုင်တဲရာ။ ဗွဲအဓိပ္ပါယ်ဗွာ ‘ဒက်ရာရသည်’ ဂုံ ဒုၢ်ရပ်စပ်စကာတ ဒ္ဓံင် ဝေါဟာရမန်ပို ‘အေဝပ်’ ဟွဲထေက်ကြိုက်ဂုံ့လောင် ညားတွကွဲဟ်တအ်ညားကမြှိုင် သောင်ကွေးတွေး ဖိုတ်တဲရောင် အဲဖွှေ့ဖိုတ်ရာ။

ဒီ။ အေဒီ။

နှုရသ်ဂုံ ဗွဲအဓိပ္ပါယ် ‘အေလွဟ်’ ‘အေဘဲ မဖိုက်ဘဲအတက်အစ်း’၊ ဗွဲအဓိပ္ပါယ်ဗွာ ‘ဒက်ရာရသည်’၊ ဗွဲအဓိပ္ပါယ်အောင်လိက် to be wounded, injured ဂုံ မူဝေါဟာရမန်မဲ့ ပိုက်ဂ်ရပ်စပ်စကာရေား ညံ့ဂုံ့ညီသာကိုလိက်မန်ပိုတမှာဂုံ ပိုက်ဂ်ရပ်စကာတဝေါဟာရ ‘အေဒီ’ ရာ။ ‘ဒီ’ မူးဂုံ ပွဲက်အဓိပ္ပါယ် ဧံ့ နှီသ်လျှော်ရော ညံ့ပိုလွတ်ရံ်ကွာရာ။ ဗွဲအဘိဝါန်မန်ဗွာအွာထောန်သိုင်ဂုံ ကုဝေါဟာရ ‘ဒီ’ ဂုံ ညားကိုလ်အဓိပ္ပါယ် ဗတ်ဗွာ ‘ဒက်ရား’၊ ‘ဒက်ချက်’၊ ‘ဘေးဒက်’ ရာ။ ဟိုတ်ဂုံရ တွဟ်နအဓိပ္ပါယ် ဗတ်ဗွာမူး ‘ဒက်ရာရသည်’ ဂုံ ‘ဒီ’ စကာတမူးဟောင် ဧံ့အ်ကိုအဓိပ္ပါယ်တဲ သို့ညီသာကိုလိက် အွာကဝိမန်ပိုတမှာတအ်ဂုံရ။ ‘ဘဲလွဟ်’ မဖိုက်ဗွဲဟ်ဖြင်ကံတွသေနာတ်တအ်ဂုံကို ‘ဘဲအတက်အစ်း’ နက်ဗိုဇ်တဲ နက်ဗိုလ်တအ်ဂုံကို ဗွဲစွတ်တိတ်နှုအဓိပ္ပါယ်ဝေါဟာရ ‘ဒီ’ ဗွဲဖွှေ့အိုတ်ရာ။

ဗွဲအဘိဝါန်မန်အောင်လိက်အွာလီဒေဂုံ ဝေါဟာရ ‘ဒီ’ ဂုံ ညားဟိုလ်သို့နှုကြိုယာမဲ့ သို့ဒုံ့ပိုဒ်နာမဲ့တဲ ညားကိုလ်အဓိပ္ပါယ် v. to strike, beat; n. a strike, a stroke, a lash, punishment ရာ။

ဝေါဟာရ 'ဒီကြိုက်' ရှုပွန် ညားကိုလဝ်အဓိပါယ် n. stripes, punishment ရ။ ဝေါဟာရ 'ဒီ' ရှု အဲရုံးညာတ်လဝ် ဆဒုပိုဒ်နာမဲ့ဟောင်၊ ဖွဲ့ဒုန်ပိုဒ်ကြိုယာရှု အဲရုံးညာတ်လဝ်ပွဲကိုရ။ ဝေါဟာရ 'ဒီဒီ' ရှု ပဲ့အဘိပါန်အွာဟာလီဒော် ထွေးလဝ်ဟွဲမဲ့ရှု အဓိပါယ်အွာဟာလီဒော်မက်လဝ်ရှု ချုံဟွဲခိုက်ပောင့်ကွင်ရ။

ဒွဲ့စကာလဝ်ဝေါဟာရ 'ဒီ' 'ဒီဒီ' နှဲပဲ့လိုက်ဇာတ်မသုန်ကွဲ့မသုန်စွဲ့သာ မူလလိုက်ကျားနွော်အစွဲ့ရှု အဲပိုတ်ထွေးကိုညိုညရ။ ပဲ့ဇာတ်မရန်က်ကို(၂၃) ကျော်ဇာတ်မရန်က်ကို(၂၄) သို့ပဲ့ဇာတ်ဝဲတွေ့ခါတံ့ရှု ဇာမီသတ်နှုန်ချော်စွဲ့ရှု ပရောပရာသုတ်ဇာတ်ခါကအံ့ရှု တုပ်ဒုံးညားသူအံ့ရှု ဖွာန်သာကြော်ကျော်ထပ်ကွိုင်ဗွဲ့သာ ပိုင်လဝ်ချုံးသာရာဏသီရှု။ ဇာမီသတ်ချော်စွဲ့ရှု ပဲ့မှုက်မွှာန် ဒေါ်လဝ်ဘဲလွှာဟ်ကံတွဲ့မရှိုင်တဲ့ စိန်ညန်ဒုံးကိုချို့တော်လွှာ့တဲ့ ဖြို့က်ကောတ်အွေးကိုမွှာန်သာကြော်အံ့ရှု အိတ်သီတု ကွိုင်ဗွဲ့သာအံ့ရှု။

- “ယွဲခမီ ပဲ့ကာလမတဲ့တော် စိန်ပြောမဟွဲ့ထောက်ကိုလွှာ့ကို တွောပညာတံ့ပလွှာ့ရဟွဲ့သော်ဟာ စိန်ဒေးတွေ့ကိုချို့တော်လွှာ့သော်ဟာ” ဂေးတဲ့ ကျားကြော်ကြော်နှင်းဇာတ်အတိုက်တော်ရှု။ (၅၅၀။ ၉-၂၃။ ၂-၂၃။ အစွဲ့။) ပဲ့မှုဗာ/ “ရဟန်း၊ ရှေးဦးလည်း ပညာရှိုးတိုးသည် မိမိသည် တည်ရာကိုမရအပ်သောအမှု့မှု ဝိရိယကိုပြုကုန်၏။ မြေားမှန်ကုန်လျက်လည်း ဝိရိယကို မလျှော့ကုန်သည်သာလျှင်တည်း။” (၅၅၀။ ၂-၁၆။ ညောင်ကန်။) ပဲ့မှုအောင်လိုက်/ -----, the Master addressed that Brother and said, “Brethren, in bygone days the wise and good persevered even amid hostile surroundings, and, even when they **were wounded**, still did not give in.” (The Jataka: Vol. I & II: Book I: p-61)
- ပဲ့မဂ္ဂသိုင်ရရန်က်ကိုကြော်ရှု ချော်စွဲ့ခေါ်စွဲ့ခြော်စွဲ့တဲ့ ဆီညံ့ဇွဲ့ဇာဝိုင်းရွှေ့ကို ဒုက္ခဝေဒနာရှု နွော် လောန်ကိုဖြောတ်ရှု နားရှုံးချော်ညာတ်တဲ့ မြဲလဒ်အပေါ်တွေ့ခြော်ဖွှော်တံ့ရှုတဲ့ -----။ (၅၅၀။ ၉-၂၃။ ၂-၂၄/၂၅။ အစွဲ့။) ပဲ့မှုဗာ/ ငါးယောက်ကုန်သောမင်းတို့ကို အရှင်ဖမ်း၍ ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဖိုလ်စုကိုဖျက်၍ ခြောက်ယောက်မြောက်မင်းကို ဖမ်းသောကာလျှော့ ဘောဇာဇနီယသီနွော့မြင်းသည် ဒော်ချက်ကုန်ရော်၏။ သွေးသည်ယို့၏။ အား ကြိုးကုန်သော ဝေဒနာတိုးသည် ဖြစ်ကုန်၏။ ----- ဘောဇာဇနီယသီနွော့မြင်းကို မင်းအိမ်တံ့ခါး၍ အပိုင်ဖော်။ အနောင်အဖွဲ့ကို လျှော့သည်ကိုပြု၍ ----- (၅၅၀။ ၂-၁၇။ ညောင်ကန်။) ပဲ့မှုအောင်လိုက်/ The sixth camp he had just broken down, and had captured the sixth king, when his destrier received a **wound**, which streamed with blood and caused the noble animal sharp pain. Perceiving that the horse **was wounded**, the knight made it lie down at the king's gate, loosened its mail, -----. (The Jataka: Vol. I & II: Book I: p-62)
- “ယွဲခမီတဲ့ တွောပညာတမှာတော်ရှု စိန်ဟွဲ့ထောက်ကြို့က်ပလွှာ့ကိုလိုက်ပေါ်စွဲ့ရှု နှုံးကို စိုပ်ဒောင်ဟွဲ့သော်ဟာ စိန်ခြို့လို့တော်လမျို့ကိုလိုက်ပေါ်စွဲ့ရှု ဟွဲ့ထော်လွှာ့ နှုံးကိုစိုပ်ဒောင်ဟွဲ့

သင်ဟာ။ တလအဲခမိတ်နှင့် ဆိုသာသနာအဲ နိယာနိက ဋီန်ကိုသွင်ပြီနိဗ္ဗာန်ရောင်။ မူပ ဂုံထော်ကြံ့လွှဲရော” ကျော်ကြေး။ (၅၅၀။ ၈-၂၃။ ၁-၇၆။ အစွဲ့။) ပုံမှုဗာ/ “ရဟန်း၊ ရှူးဪလည်း ပညာရှိတို့သည် မိမိသည် တည်ရာကိုမရအပ်သော အမှု့ဗျာလည်း ဝိရိယကိုပြုကုန်၏။ ဤသို့သဘောရှိသော ဖြားမှုန်ချက်ကို ရကုန်၍လည်း ဝိရိယကိုမလျှော့ကုန်။ သင် သည်ကား ဤသို့သဘောရှိသော ဝင်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော် ၌ ရဟန်းပြု၍ အဘယ့်ကြောင့် ဝိရိယကိုလျှော့သိသနည်း။” (၅၅၀။ ၁-၁၁၉။ ပြောင်ကန်။) ပုံမှုအောင်လိုက်/ Then the Master said, “Thus, Brethren, in bygone days the wise and good persevered even amid hostile surroundings, and, even when **wounded** so grievously, still did not give in. Whereas you who have devoted yourself to so saving a doctrine, -- how comes it that you give up persevering?” (The Jataka: Vol. I & II: Book I: p-63)

- “ယွဲခမီ၊ ပုံကာလအတိက်တော့ တွေပညာတံ့ ဓိန်လွှဲမဟုံ့ထောက်ကြိုက်ကို ဓိန်အေးခြီးလိုတ် လမျှိုက် ဟွာ့ဂုံ့ထော်လွှဲ မဲ့ခြိုက်စိုပ်အတဲ့ရောင်ပွဲ့သင်ဟာ။” (၅၅၀။ ၈-၂၄။ ၁-၇၇။ အ စွဲ့။) ပုံမှုဗာ/ “ရဟန်း၊ ရှူးဪ ပညာရှိတို့သည် မိမိသည် တည်ရာကိုမရအပ်သော အမှု့ဗျာလည်း ရအပ်သောအကောင်ချက် ရှိကုန်လျက်လည်း ဝိရိယကိုပြုကုန်၏။” (၅၅၀။ ၁-၁၂၀။ ပြောင်ကန်။) ပုံမှုအောင်လိုက်/ But, in this case, he (the Master) addressed that Brother and said, “Brethren, in bygone days the wise and good still persevered even when **wounded**. (The Jataka: Vol. I & II: Book I: p-63)
- ပုံမှုမွောက်သိုင်မရန်က်ကိုကြုံ့ ချုံနွှေ့မွဲ့ရှုံး ဒေါ်ခြီးကအောင်ကြောဟ်အာတဲ့ သာရထို့ လုပ်ကွဲ့ပွဲ ရင်သို့သိုင်ရာ။ (၅၅၀။ ၈-၂၄။ ၁-၇၇။ အစွဲ့) (ကအောင်ကြောဟ်အာ = ကအောင်ကြို့ပွဲ ထောင်အာ) ပုံမှုဗာ/

ပုံမှုလိုက်ဗာ လိုဟ်ရာတ်မရန်က်ကို(၂၃) ပုံချွဲမှုက်လိုက်မာတိကာရို “သေအုံသောအကောင်ရာရလျက် ရန်သူကိုအနိုင်တိုက်သော သိန္တာမြောင်း” သိဒ္ဓာမျိုးလုပ်ရာ။ ဒွဲရပ်စိစကာလုပ် ပေါ်ဟာရ ‘ဒို့သရ’ ဗွဲအမိပါယ်ဗာ ‘အက်ရာ’ ‘အက်ချက်’ ရှုံး အဲမို့တ်ထွေးဏာကိုရာ။

- တဲ့(တွေးရာဇာခိုရာ၏)နံ့အသံ့ “ပုံအဲတိန်ကွဲ့ပွဲ သရာ့သခကိုပို စံငြုံကွာန်ပွဲ့ပွဲ သူးလုံးလွှဲမှုက်လိုက်မာတိကာရို သရာ့ပို့ခြီးသရသာ့ရွှေ့ရွှေ့ အဲဟွာ့ဂုံ့ပြော်ခြော်ခတာ ချင်စလေတဲ့ အဲဟွာ့ရွှေ့” နံ့အသံ့ရာ—။ (ပြုကိုဟ်ရာဇာဝံသကထာ-၂၃၄။) ပုံမှုဗာ/ ထိ နောက်ရာဇာခိုရာ၏ “ငါသည် တကောင်းမြို့တိုင်အောင် ဆန်တက်စဉ်အခါက ငါ၏သူရဲ့ သူးခက်များသည် မြို့ရွာတို့ကို မီးတိုက်ဖျက်ဆီးခဲ့သည်။ ပစ္စည်းနှင့်ရိုက္ခာများကို လူယူစား သောက်ခဲ့ကြသည်။ သို့သော် မည်သည့်မြို့မှ မည်သည့်လူတွေကမျှ ငါသူရဲ့သူးခက်ကို မ ထိပါးခံ့ကြ။ ယခုအင်းဝမှုပါစုန်၍ စလေရောက်မှုသာ သင်းတို့မြင်းသည်တော်များသည် ငါ သူရဲ့များကို အနာဘာရဖြစ်အောင် ထိပါးခံ့ကြသည်။ စလေကိုမရလျှင် ငါမစုန်” ဟုမိန့် တော်မူ၏။ (ရာဇာခိုရာ၏အရေးတော်ပုံကျမ်း။ ၂၅၅။ နိုင်ပန်းလှု။)

ဟိုတိရှိရ စွာအေးစကာ ‘အေးဝပ်’ ရှု စကာတော်ဘာရ ‘အေးချို့’ ထောက်ကြိုက်ရှု ဗွဲဗောမူမူး စွာဟိုချိုတ် “ချိုတ်စေတွေ အေးဝပ်ပိတ္တ” ရှု “ချိုတ်စေတွေ အေးချို့ပိတ္တ” ဟောင် ဂပ်ဂိုလ်ဟိုချိုတ်ရှု ယဝ်ဟံ့ဖိုက်စကာ ‘အေးချို့’ မူးလောင် စွာရှု ‘ဂိုဏာန်’ စကာဂုံကိုရှု ဥပမာမူး “ချိုတ်စေတွေ ဂိုဏာန်ပိတ္တ” သို့ကြောင်းချို့မာန်ဟောင်ရှု ပေါ်ဘာရ ‘အေးဝပ်’ ရှု ဟိုတိနှုအာအမိပိုယ် ‘အေးချို့ရပ်’ ရှုရ ဒွဲဗောအိပိုလွှစကာ ဂပ်ဂိုလ်ဝင်ပါရှု ယံ့တွေကျေဟ်မန်ပိုတ်သံးကမ္မိုင်၊ လွှပလိုင်လောင်ကျေတ်ကိုန်ဂိုတ်အိုတ်ညီ။ တိဒွဲ့ဗွဲ့တွေတ်တဲ့ ကလောင်ပွန်ကိုဒွဲ့ပြုဟ်အိုတ်ညီအား

ဒွဲ့ည်းစကားလင် ပေါ်ဘာရ ‘ဒို့’/ ‘ဒို့ချို့က်’/ ‘ဒို့တွို့က်’/ ‘ကိုဒို့’/ ‘တို့က်ဒို့’/ ‘မို့ဒို့’/ ‘မို့ချို့က်’ တော်ရှု အဲဗွဲ့တ်ထွေးကာကိုရှု ‘ဒို့’/ ‘ဒို့ချို့က်’/ ‘ဒို့တွို့က်’ မူးရှု ဗွဲအိပိုယ်ဗွဲ / ‘အက်ရာ’/ ‘အက်ချက်’/ ‘ရိုက်နှုက်ချက်’ မနှုရှု ‘ကိုဒို့’/ ‘တို့က်ဒို့’/ ‘မို့ဒို့’/ ‘ပကိုဒို့’ မူးရှု မနှုအိပိုယ် ‘ကိုဘဲတက်စုံ’ ရာ ဗွဲအိပိုယ်ဗွဲ ‘ရိုက်ပုတ်သည်’/ ‘ရိုက်နှုက်အက်ခတ်သည်’ မနှုရှု ပယိုက်ဥဒါဟိုဂိုလိုင်ဗွဲ့သွေ့ဆုံး ဉာဏ်လူတ်စိစတ်ရင်ညီ။

- “ယံ့ည်းမပြီ၊ ပြုပူရှုမွဲရှု ချိုန်မညာတ်ပက်ရှု ပဒေနှုပ်က်ရှု မဒေသိပြုဟ်လောနှုရှု တွဲအဲလွှာပညီ။ ဒွဲ့သတ်နိုင်ပန်တံ့ရှု တွဲအဲလွှာအနာမိုက်ညီ။ သတ်နိုင်ပန်ဒြို့ဟ်တံ့ရှု တွဲအဲလွှာဒော်နှုရှု တွဲအဲလွှာရောင်” ဂလာန်သံးတွဲ တွဲပညာရှု ဟိုက်ပြုသာတံ့ရှုရှု (၅၅၀။ ၈—၃၂၄။ ၃—၂၁၀။ အစွဲ့။) (“ဒွဲ့သတ်နိုင်ပန်တံ့ရှု တွဲအဲလွှာအနာမိုက်ညီ။” = “အခြေလေးချောင်းရှိသော သတ္တဝါတို့၏ တို့က်ခတ်ခြင်းကို ငါရှင်မတောင့်တပါလေနှင့်။”
- “ယံ့မိတ္တဝါနှုကာ၊ ဂလာန်အလော်လွှာန်တွဲပညာရှု မွားဟံ့ဂိုင်စကာတ်တဲ့ အနိုက်ဒွဲ့ချို့က်ကျွောင်အက်သံးရွှေ့ရှု မွားအေးဒုံးတွေ့ရှု (ဒေဝတ်ကေး။) (၅၅၀။ ၈—၄၁။ ၁—၁၃၆။ အစွဲ့။) ၂တ်ဗွဲ့/ “မိတ္တဝါနှုကာ၊ သင်သည် ပညာရှိတို့၏ အဆုံးအမကို မလိုက်နာသည်ဖြစ်၍ ဤသို့သော်ရှိသော ရိုက်ပုတ်နှုံးရွှေ့ခြင်းအက်ကို ခံရ၏။” (သုတေသိ)
- အကိုပ်သာကမှတ် ရပ်မိန်သော အာစိပ်ကပ်တရှင်တဲ့ ညာတ်ဗောဓိသတ်ရှု။ ရပ်ပွောပွောပ်လင်ဒေါ်သို့တဲ့ နမူးတင်တဲ့ ပဘဲတွာဂိုတ်ရှု။ ဗောဓိသတ်တရှင် ခါမေးဒွဲ့ချို့က် ဂလာန်သွားရွှေ့ရှု မွဲ့ဂလာန်ဖော်သတ်သွေးပွန်ရှု။ “ဇွဲ့ပက်တ်ကွဲ့သွံ့။ ဟွှာ့ပြိုင်ရန်ည်းဟောင်သွံ့။ ဗျိုပလိုအြောန်ည်းရောင်သွံ့။ ဒြို့ဟ်မြို့ဟ်ကိုမိတ်ရောင်သွံ့။” ဆကလာန်ပန်စွံ့ရွံ့ဟောင် မဟိုရှု (၅၅၀။ ၈—၆၃။ ၁—၂၀၂၂။ ၂၀၂၃။ အစွဲ့။) ပွဲဗွဲ့ရှု/ ခိုးသူကြိုးသည် မိုးရူးကိုယျှုံး ထိအိမ်သို့သွားပြီးလျှင် (ဘုရားလောင်း)တက္ကပလွှိုက်ကို မြင်၍ယူပြီးလျှင် အိမ်၏အလယ်၌ ပုတ်ခတ်၍ တတောင်အစရှိသည်တို့ဖြင့် အလို့ရှိတိုင်း ဆောင်းသတ်၏။ ထိတက္ကပလွှိုက်သည် ဆောင်းသတ်ဗြားသော်လည်း တပါးသော တစ်တွဲတရာ့သောစကားကို မဆိုမူ့၍ “အမျက်လည်း ထွက်တတ်ကုန်၏။ သူ့ကျော်ဗိုလည်း မသိတတ်ကုန်။ ချောပစ်ခြင်းကိုလည်း

ပြုတတ်ကုန်၏။ အဆွဲခင်ပွန်းကို ပြစ်မှားတတ်ကုန်၏။” ဤလေးခွန်းသော စကားကို သာလျှင်ဆို၏။ (၅၅၀။ ၂—၂၉၃။ ဉာဏ်ကန်။) ပဲမူအောင်လိက်/ Seizing a torch, the robber rushed in and seized the Bodhisatta and beat him about the head and body to his heart's content. Amid the **blows** the Bodhisatta made no cry, only murmuring, “Cruel ingrates! Slanderous traitors!” And this was all he said. (The Jataka: Vol. I & II: Book I: p-157)

- “ရုံးရပ်ကမှတ်တံ့ရ” တွည်းဖို့တ်အသံတဲ့ ဋီရံုံးကိုပဲလိုတဲ့ ညာတိမိုဟ်မဟာသာရဂါးယူ၍ ခေါ်ကွင်အာတ “ခေါ်ခံ မန့်ကမှတ်ရ” ဂေးတဲ့ ကိုခြို့တဲ့ ရပ်နင်သာန်ခေါ်ရ။ (၅၅၀။ ၈—၉၂။ ၂—၂၈၆/၂၇၃။ အစွဲ့။) ပဲမူဗျာ/ မင်းသည် “ခိုးသူကို ဖမ်းကုန်လော” ဟုဆို၏။ ----- ထိုယောက်းကိုမြင်၍ မင်းချင်းယောက်းတို့သည် “ဤသူသည် ခိုးသူဖြစ်လတ္ထံ” ဟုလိုက် ၍ ထိုသူကိုဖမ်းကုန်၍ ပုဂ္ဂိုလ်ပြီးလျှင်၊ -----။ (၅၅၀။ ၂—၄၃၃။ ဉာဏ်ကန်။) ပဲမူအောင်လိက်/ “Catch the thief,” said his majesty; and away went the guards searching high and low for the thief in the pleasaunce. -----. “There he goes,” cried the guards, catching sight of the runaway; and they followed him up till they caught him, and with **blows** demanded what he meant by stealing such precious jewels. (The Jataka: Vol. I & II: Book 225)
- ဗမ္မားရှု ဟိုတ်ကွားကြော်နှုန်းကို အသံတဲ့ “ပုင်စကားရှု ဗတ်ခေါ်ကိုအဲ အဲစ ကိုရ” ဗမ္မားချပ်။ “လွှဲဟ်စွံရှု ခေါ်ဟွံစွံကော်ကိုအဲစတဲ့ ခေါ်ကွပ်စွင်တဲ့ ခေါ်စခို့တ်အာပွန်ရ။ အကိုခြို့ဖော်ခေါ်လိုတဲ့ အဲသော်စပ်ပွင်ခေါ်ရှုရ” ဗမ္မားချပ်တဲ့ ဗမ္မားကြိုကိုခြို့ကိုစကားရှုတဲ့ ရိုင် ကော်ပွင်စကားတဲ့ ဗမ္မားစရာ။ (၅၅၀။ ၈—၁၇၉။ ၂—၅၀၅။ အစွဲ့။) ပဲမူဗျာ/ (သတဓမ္မ မည်သော ပုလ္လား)လှလင်သည် တနေ့ပတ်လုံး ခရီးကိုသွားခြင်းကြောင့် ပင်ပန်းရကား ကိုယ်တွင်းမြှု ဆာမှတ်ခြင်းသည်ဖြစ်၍ “(ဒွန်းစလ္လားသည်) ငါအား ထမင်းကို အကယ်၍ ပေးအံ့၊ စားအံ့” ဟုကြည့်လျက်ရပ်၏။ ဒွန်းစလ္လားသည် တစုံတရာသောစကားကို မဆိုမျှ၍ သာလျင် စား၏။ ထိုသတဓမ္မလှလင်သည် ကြံ့၏။ ----- “ဤဒွန်းစလ္လားသည် ငါအား စားလှည့်ဟု မခေါ်မှု၍သာလျင် အလုံးစုံကိုစား၏။ ထိုဒွန်းစလ္လားကို နှိမ်ခက်ပြီးလျှင် ယူ၍ အပေါ်၍ စားလဲထမင်းကို စွန့်စေ၍ အကြွင်းကိုစားခြင်းငှာ သင့်၏” ဟု ဤသို့ကြံ့၏။ ----- ထိုသို့ကြံ့တိုင်းသာလျင်ပြု၍ စားကြွင်းထမင်းကို စား၏။ (၅၅၀။ ၃—၁၁၆။ ဉာဏ်ကန်။) (ကိုခြုံ = ရိုက်ပုတ်နှိမ်စက်သည်)
- ကော်ပြေကော်သော်တလခွါတဲ့ တို့ကိုခြို့တဲ့ ကော်ခက်လိုတ်ကားသို့တဲ့ ရှုစွံ(ဟောခို သတ်)သွေးရှု။ “ဟဲတလခွါး၊ ဗြိုဇ္ဈာ်သွေးရှု ဗြိုတန်မင်မွဲဒေလော်လွှာန်သွေးရောင်သံ။” လွှဲဟ် ဗြိုရောင် ပပြုဝမှတ် ပြုဝအနာစာရရောင်သံ” ဂေးတဲ့ တွောက်လက်တရာ။ ဗြိုရှု ကော်ဖျော် ပါင်တရှင်ရော်ရှုတဲ့ ဒက်ပြေနင်ပြေကားတဲ့ ကိုခြို့တဲ့ တွောက်လက်တဲ့ ဗလေးကျော်သွေးဝါရှုရ။ ၁ တွော်ရှုတဲ့ သို့ည်းကဲ ဟွံကိုဆိုက်ည်နှုန်းအံပွန်ရ။ ပြုဝအနာစာရရှုလောင် ဟွံကိုပွန်ရ။ (၅၅၀။ ၈—၁၉၉။ ၂—၅၆၃။ အစွဲ့။) ပဲမူဗျာ/ ထိုဘုရားလောင်းသည် ဤသို့ဆိုလျက်

ရွာသူကြီးကို ဥသျောင်္မာကိုင်ပြီးလှင် ငင်၍ အိမ်လယ်၌ သတ်ပုတ်၍ “ငါရွာသူကြီးဖြစ်၏ ဟူ၍ သူတစ်ပါး၏ စောင့်ရှောက်ထိန်းသိမ်းအပ်သောဥစ္စာ၌ ပြစ်မှားကောင်းသလော” ဟု သို့အစရှိသော စကားတို့ဖြင့် ဆဲရေးပုတ်သတ်၍ အားနည်းသည်ကိုပြပြီးလှင် လည်၌ကိုင်၍ အိမ်မှထုတ်လိုက်၍ ထိုမိန်းမကိုလည်း ဆံပင်ကိုဆွဲ၍ ကျိုမှုချုပြီးလှင် သတ်ပုတ်၍ “တ ဖန် ဤသို့သဘောရှိသောအမှုကို အကယ်၍ပြပြန်အံ့၊ သို့ရလတ္တံ့” ဟုခြိမ်းချောက်၏။ ထို အခါမှစ၍ ရွာသူကြီးသည် ထိုအိမ်ကို ကြည့်အံ့သောဥာလည်း မဂ္ဂံလော့။ ထိုမိန်းမသည် လည်း တဖန်စိတ်ဖြင့်လည်း လွန်ကျူး၍ကျင့်ခြင်းငှာ မဂ္ဂံလော့။ (၅၅၀။ ၃—၁၈၉။ ညောင် ကန်။) ပွဲမူအောင်လိုက်/ So saying, he seized the headman by the lock of hair on the top of his head, dragged him out into the courtyard, threw him down, and as he cried, “I’m the Headman!” mocked him thus – “Damages, please, for injury done to the chattels under another man’s watch and ward!” while he **thrashed** him till the man was faint. Then he took him by the neck and cast him out of the house. The wicked woman he seized by the hair of her head, pulled her away from the garner, **knocked** her **down**, and threatened her – “If you ever do this kind of thing again, I’ll make you remember it!” From that day forward the headman durst not even look at that house, and the woman did not dare to transgress even in thought. (The Jataka: Vol. I & II: Book II: p-95) (တိက်ဒြီ/ကိုဒြီ = သတ်ပုတ်သည်။ ရိုက်ပုတ်သည်။ ရိုက်နှက်အပြစ်ပေးသည်။ = to beat, to thrash, to knock down as punishment)

- “ယွဲခမီတအောင်၊ ကိုက်သာလူက မဆိုက်ခွံ့င်း ညားစုံစုံပေးခံ့ခံ့ ပုံစံ့ခြုံခံ့ခံ့ ရှုံးခြုံခံ့ခံ့ ရှုံးခြုံခံ့ခံ့ တဲ့ ပိုစက္းတံ့ခံ့ခံ့ခံ့ရှုံးခံ့ခံ့ ပြလောန်သန်ကျွေးရောင်သွံ့။ ကာလရှုံး မဂ္ဂံသံ့ဝေးရောင်” (ကျော်ကြဲ ကေး။) (၅၅၀။ ၉—၂၆၆။ ၃—၈၈၈။ အစွဲ့။)
- “ဟာဲဗာဇာဝါတ်၊ ဖို့ရပ်ရသို့ကိုင်ရွံ့ ဖို့ခက်ပို့တ် ပြောတ်လဝ်တဲ့ နက်းလေးလောပသဲရှုံး ပွဲစံး ကို ပွဲသဲခါဒိုဟ်ကို သို့ပန်ခိုဟ်ရှုံး အိုးလိုးလစ်တ် ဖို့ကိုအိုးလိုး သွံ့ခြင်၍” သိုံ့ကေး။ (၅၅၀။ ၉—၃၁၃။ ၃—၁၆၆။ အစွဲ့။) ပွဲမူဗျာ/ “ဤခိုးသူဖြစ်သော ရသေးပျက်ကို ဆွဲငင်၍ မြော်လည်းစေ၍ အဆူးတပ်သောကြိုမ်ကိုကိုင်၍ ရွှေနောက်၊ နံပါးနှစ်ဘက်ဟူကုန်သော လေးမျက်နှာတို့၌ အ ချက်နှစ်ထောင်ရိုက်ခြင်းတို့ကို ပေးလော့” ဟု (မင်းသည်)ဆို၏။ (၅၅၀။ ၃—၆၃၃။ ညောင်ကန်။) (ဒြီ = ရိုက်ချက်။ ရိုက်နှက်ချက်။) ပွဲမူအောင်လိုက်/ ---- he (the king) summoned his executioner. And he in the way of his office took an axe and a scourge of thorns, and clad in a yellow robe and wearing a red garland, came and saluted the king and said, “What is your pleasure, Sire?” “Take and drag off this vile rogue of an ascetic,” said the king, “and throwing him on the ground, with your lash of thorns **scourge** him before and behind and on both sides, and give him two thousand **stripes.**” (The Jataka: Vol. III & IV: Book IV: p-27)

- “ယွံသိုင်ကျိုး ———” ပွဲတဲ့ညားရှု အဲဟွံဂုံးရွှေပ်ရောင်။ ဟိုတ်နူစ်ပြီဟ်ကုံညားရှုနှင့်တဲ့ ၈ လာန်မသူတ်မြဟ်ရှု လလောင်တိတိဟိုရှု။ သက်သိုင်ကလာန်မသူတ်ရှုနှင့်တဲ့ မသွောတ်ရှု။ နှု မသွောတ်တဲ့ရှု မထွတ်တဲ့တဲ့ မဟကိုဒ္ဓိမရှုရှု။ နှုမနဲ့ခြိုန်ကုံတဲ့တဲ့ရှု မဟကိုဒ္ဓိန်ကုံလွှာဟ် မဖွံ့သွှု သကေက်တိရှုရှု။ ပွဲမပြီဟ်သားရွှုရှု ခုံကျိုးနှုစ်ပွဲတ်မရှုရှု။ ဟိုတ်နှုသားရွှုရှု စ်ဒေါ်မြို့ဟ်ကုံညားရှု အဲဟွံဂုံးရွှေပ်ရောင်။” (၅၅၀။ ၉-၄၄၀။ ၃-၆၆၀။ အစွဲ့။) ပဲမူဗ္ဗာ / “သိကြားမင်း၊ အ ကြင်ဒေါသသည် ကောဓာကြောင့်ဖြစ်၏။ ထိုသို့ပြစ်မှားခြင်း လက္ခဏာရှိသော ဒေါသဖြင့် အ မျက်ထွက်ပြီး၍ နောက်အဖို့၌ ပြစ်မှားသောသူအား ကြမ်းကြုတ်ရှုန့်ရှင်းသော စကားကိုဆို တတ်သည်ဖြစ်၏။ ကြမ်းကြုတ်သောစကားကို ဆိုပြီးသည်၏အခြားမဲ့၌ ဆွဲငင်ခြင်းစသည်ဖြင့် ထိပါးတတ်သည်ဖြစ်၏။ ထိပါးသည်၏အခြားမဲ့၌ လက်ဖြင့်ပုတ်ခတ်တတ်သည်ဖြစ်၏။ ထိုသို့ လက်ရောက်ပြီးသည်မှ တူတ်၊ လုံတံဖြင့် ပုတ်ခတ်သည်ဖြစ်၏။ ထိုတူတ်၊ လုံတံဖြင့် ပုတ် ခတ်ပြီးသည်မှ ခါးလက်နက်ကို သုံးသပ်ကိုင်စွဲတတ်သည်ဖြစ်၏။ ထိုသို့များသောအပြစ်ရှိ သောကြောင့် ပြစ်မှားခြင်းဒေါသကို ငါမနှစ်သက်။” (၅၅၀။ ၂-၅၉၈။ ဉောင်ကန်။)

((((((((((((((( )))))))))))))

---

### သကိုပ်ပြီပို့၊ သကိုပ်ပြီပို့

---

‘သကိုပ်ပြီပို့’ ကို ‘သကိုပ်ပြီပို့’ ရှိ တုပ်သွားမွဲဝေးဝေးပေါ်ဟာ မွဲအဓိပ္ပာယ်ရှု။ ဆနဲချုံအခင်မတွင်တွော် အာညီညာ။ ဝေါဟာရ၊ ‘သကိုပ်ပြီပို့’/‘သကိုပ်ပြီပို့’ စံ နှုပိုဝိုကြိယာမွဲတဲ့ ပဲအသိဝါန်မန်အောင်လိုက် အွာဟာလီဒော် ညားကိုလိုအဓိပ္ပာယ် v. to be full, to be teeming with, to be adorned ရှု။ ဝေါဟာရစွဲ မွဲအဓိပ္ပာယ် ‘သရုံးသဘိုက်’၊ ‘ပောင်ခြောပ်’၊ ‘ချိုက်ပောင်’၊ ‘ဦးကြာတ်’၊ မွဲအဓိပ္ပာယ်မှာ ‘ဖုံးလွှမ်း’၊ ‘ပြည့်စုံ’၊ ‘တန်ဆာဆင်’၊ မွဲအဓိပ္ပာယ်အောင်လိုက် to be covered with, to be full, to be teeming with, to be adorned တအောင် စကားမာန်ရှု။ ဟွံခုံခုံဘတ်မွဲသားလောင် စကားမာန်၊ ကေတ်ဝိဘတ်မွဲမွဲသား မဖွံ့ဗြား၊ ‘ကျော်’/‘ကို’/‘နှု’/‘သို့’ တဲ့လောင် စကားမာန်ရှု။

- |                                    |   |                         |
|------------------------------------|---|-------------------------|
| (၁) လစမသကိုပ်ပြီပို့တွက်သွား       | = | သကိုပ်ပြီပို့           |
| (၂) လစမသကိုပ်ပြီပို့တွက်သွားအကိုယ် | = | (သကိုပ်ပြီပို့ + ကျော်) |
| (၃) လစမသကိုပ်ပြီပို့တွက်သွားကို    | = | (သကိုပ်ပြီပို့ + ကို)   |
| (၄) လစမသကိုပ်ပြီပို့တွက်သွားနှု    | = | (သကိုပ်ပြီပို့ + နှု)   |
| (၅) လစမသကိုပ်ပြီပို့တွက်သွားသို့   | = | (သကိုပ်ပြီပို့ + သို့)  |